



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်

အမှတ်စဉ် (၁၁ / ၂၀၁၈)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၈)အား ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး အမှတ်စဉ် (၁၂ /၂၀၁၈)အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၅)ခု၊ အတည်ပြုလုပ်ငန်း (၃)ခုနှင့် စုစုပေါင်းလုပ်ငန်း (၈)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများအနက် အဆိုပြုလုပ်ငန်း (၅)ခုနှင့် အတည်ပြုလုပ်ငန်း(၁)တို့အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ ခွင့်ပြုခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁)ခု၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁)ခု ဖြစ်ပါသဖြင့် ယခု အစည်းအဝေး ကာလအတွင်း စုစုပေါင်းလုပ်ငန်း (၈)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၉၂.၈၁၆) သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၆၅) ဦးကို ဖန်တီးပေးမည်ဖြစ်ပြီး၊ ယခင်ခွင့်ပြုပြီး လုပ် ငန်းများမှ ပြည်တွင်းလုပ်သား အင်အားတိုးမြှင့်မှုမှာ (၁၃၂) ဦးဖြစ်သဖြင့် စုစုပေါင်းပြည်တွင်း အလုပ်အ ကိုင်အခွင့်အလမ်း (၆၉၇)ဦး ဖြစ်ပါသည်။ ခွင့်ပြု/ အတည်ပြုလုပ်ငန်း (၈)ခုမှာ စက်မှုကဏ္ဍမှ (၆)ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ (၁)ခုနှင့် ဟိုတယ်ကဏ္ဍမှ (၁)ခု ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဩဂုတ်လ အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၁)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိ ကန်ဒေါ်လာ (၅၃၅.၅၂၅)သန်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၉၆၆.၅၇၅) သန်းဖြစ်ပါသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဩဂုတ်လ အထိ စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၁၇၁.၁၀၀) သန်း ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လအတွင်း ဩဂုတ်လအထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁,၁၃၇.၆၇၅) သန်း ဖြစ်ပါသည်။

အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၈)အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွင် အတည်ပြုလုပ်ငန်း (၄)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတည်ပြုလုပ်ငန်း (၂)ခု၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ (၁)ခုနှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ (၁)ခု ရှိသဖြင့် ယခုအစည်းအဝေး ကာလအတွင်း အတည်ပြုလုပ်ငန်း(၄)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂.၅၈၀)သန်း အပါအဝင် ကျပ် (၅၇,၅၇၅.၈၅၈) သန်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၈၄)ခု ကို ဖန်တီးပေးမည်ဖြစ်ပါသည်။ အတည်ပြုလုပ်ငန်း (၄)ခု မှာ စက်မှုကဏ္ဍ (၁)ခုနှင့် ဟိုတယ်ကဏ္ဍ (၃)ခု ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဩဂုတ်လအထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၉)ခု၊ အမေရိကန် ဒေါ်လာ (၁၆၉.၈၈၀) သန်း အပါအဝင် ကျပ် (၈၄၀,၇၁၈.၆၇၇) သန်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၇၁.၀၂၈) သန်း အပါအဝင် ကျပ် (၈၇၀,၇၅၉.၆၇၇) သန်းခွင့်ပြုပြီးဖြစ်ပါသည်။